

# Jer

## Chapter 34

Burmese Interlinear

Reference: Burmese Judson Bible (1835)

-ၻ်းၻ်း ၻ်းၻ်းၻ်းၻ်းၻ်း ၻ်းၻ်း ၻ်းၻ်း ၻ်းၻ်း ၻ်းၻ်း ၻ်းၻ်း ၻ်းၻ်း ၻ်းၻ်း 1  
 ရှင်ဘုရင် -နှင့်-နဗေဒနဗေဒ ယဟေဓဝါ -မှ ယရေမိ -သို့ ဖြစ်လာ၍ -သည် -ထို-စကား  
 H4428 H5019 H3068 H0854 H3414 H0413 H1961 H1697  
 -ၻ်းၻ်း ၻ်းၻ်း ၻ်းၻ်းၻ်းၻ်းၻ်း ၻ်းၻ်း ၻ်းၻ်းၻ်းၻ်းၻ်း -ၻ်းၻ်း ၻ်းၻ်း -ၻ်းၻ်း ၻ်းၻ်း  
 H3605 H3027 H4475 H0776 H4467 H3605 H2428 H3605 H0894  
 ၻ်းၻ်းၻ်း -ၻ်းၻ်း -ၻ်းၻ်း ၻ်းၻ်းၻ်းၻ်း -ၻ်းၻ်း ၻ်းၻ်းၻ်းၻ်း ၻ်းၻ်းၻ်း  
 သူ-မျိုးများ အလုံးစုံ -နှင့်-ကို ယရေရှလင် -ကို -ထို-စစ်တိုက်သူများ -ထို-လူမျိုးများ  
 H3605 H3605 H3389  
 :ၻ်းၻ်းၻ်း  
 -ဟု-မိန့်တော်မူသည်မှာ  
 H0559

ဗာဗုလုန် ရှင်ဘုရင် နဗေဒနဗေဒ မင်းကြီးသည် ဗိုလ်ခရီးအပေါင်း၊ အစိုးရတော်မူသမျှသော တိုင်းနိုင်ငံသား၊ လူမျိုးအသီးအသီး အပေါင်းတို့နှင့်တကွ၊ ယရေရှလင်မြို့ကို၎င်း၊ ထိုမြို့နှင့်ဆိုင်သမျှသော မြို့ရွာ တို့ကို၎င်း တိုက်သောအခါ၊ ထာဝရဘုရား၏ နှုတ်ကပတ် တော်သည် ယရေမိသို့ရောက်၍၊

ၻ်းၻ်းၻ်း ၻ်းၻ်းၻ်းၻ်း -ၻ်းၻ်း ၻ်းၻ်းၻ်းၻ်းၻ်း ၻ်းၻ်းၻ်း ၻ်းၻ်းၻ်းၻ်းၻ်း ၻ်းၻ်းၻ်း ၻ်းၻ်းၻ်း ၻ်းၻ်းၻ်း ၻ်းၻ်းၻ်း 2  
 ရှင်ဘုရင် ဇိဒကိယ -သို့ -နှင့်-ပခြာ သွား ကူသရလေ ဘုရားသခင် ယဟေဓဝါ မိန့်တော်မူ၍ ဤသို့  
 H4428 H6667 H0413 H0559 H1980 H3478 H0430 H3068 H0559 H3541  
 ၻ်းၻ်းၻ်း  
 H2063 H0853 H5414 H2009 H3068 H0559 H3541 H0413 H0559 H3063  
 :ၻ်းၻ်းၻ်း ၻ်းၻ်းၻ်းၻ်း ၻ်းၻ်းၻ်း ၻ်းၻ်းၻ်းၻ်း ၻ်းၻ်းၻ်း  
 -ၻ်းၻ်း-မီး -နှင့်-လင်္ကာမျိုး ဗာဗုလုန် ရှင်ဘုရင် -ၻ်းၻ်း-လက်  
 H0784 H8313 H0894 H4428 H3027

ကူသရလေအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ယုဒရှင်ဘုရင် ဇဒေကိကို သွား၍ ပခြာရမည်မှာ၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤမြို့ကို ဗာဗုလုန် ရှင်ဘုရင်လက် သို့ ငါအပ်၍၊ သူသည် မီးရှို့လိမ့်မည်။

ၻ်းၻ်းၻ်းၻ်း ၻ်းၻ်းၻ်းၻ်း ၻ်းၻ်းၻ်း ၻ်းၻ်းၻ်းၻ်း ၻ်းၻ်းၻ်းၻ်း ၻ်းၻ်းၻ်း ၻ်းၻ်းၻ်းၻ်း 3  
 ၻ်းၻ်းၻ်းၻ်းၻ်း ၻ်းၻ်းၻ်းၻ်း ၻ်းၻ်းၻ်း ၻ်းၻ်းၻ်းၻ်း ၻ်းၻ်းၻ်း ၻ်းၻ်းၻ်းၻ်း ၻ်းၻ်းၻ်း  
 H8610 H8610 H3027 H4422 H3808  
 ၻ်းၻ်းၻ်းၻ်းၻ်း ၻ်းၻ်းၻ်းၻ်း ၻ်းၻ်းၻ်းၻ်း ၻ်းၻ်းၻ်းၻ်း ၻ်းၻ်းၻ်းၻ်း ၻ်းၻ်းၻ်းၻ်း ၻ်းၻ်းၻ်းၻ်း  
 H7200 H0894 H4428 H0853 H5414 H3027  
 :ၻ်းၻ်းၻ်းၻ်း ၻ်းၻ်းၻ်းၻ်း ၻ်းၻ်းၻ်းၻ်း ၻ်းၻ်းၻ်းၻ်း ၻ်းၻ်းၻ်းၻ်း ၻ်းၻ်းၻ်းၻ်း  
 H0935 H0894 H1696 H6310 H0854 H6310

သင်သည် ထိုမင်းလက်နှင့်မလွတ်ရ။ စင်စစ် သင့်ကိုဘမ်းဆီး၍ ထိုမင်းလက်သို့ အပ်ကပြီမို့မည်။ သင်သည် ဗာဗုလုန်ရှင်ဘုရင်ကို မျက်နှာချင်းဆိုင်၍ တယောက်နှင့်တယောက် စကားပခြာရလိမ့်မည်။ ဗာဗုလုန်မြို့၌လည်း သွားရလိမ့်မည်။

ကမ္ဘာ့ မိန့်တော်မူ၍ <a href="#">H0559</a>	-ကဉ် ဤသို့ <a href="#">H3541</a>	ကဉ်ကဉ် ယုဒ <a href="#">H3063</a>	ရဲကဲ ရှင်ဘုရင် <a href="#">H4428</a>	ကဲကဲ ဇိဒကိယ <a href="#">H6667</a>	ကဲကဲ ယဟေဓဝါ <a href="#">H3068</a>	-ကဉ် နတ်ကပတ်တော် <a href="#">H1697</a>	ကဉ် ကဉ်လော <a href="#">H8085</a>	ရဲ စစ် <a href="#">H0389</a>	4
---	--	--	--	---	---	--	--	------------------------------------	---

:ကဉ် -ဉ်- <a href="#">H2719</a>	ကဉ် သရေ <a href="#">H4191</a>	မ <a href="#">H3808</a>	ကဉ် ကိုယ်တော်-ကို <a href="#">H3068</a>	ကဉ် ယဟေဓဝါ <a href="#">H3068</a>
---------------------------------------	-------------------------------------	----------------------------	---	--

သို့ရာတွင်၊ ယုဒရှင်ဘုရင် ဇဒေကိမင်းကြီး ထာဝရဘုရား၏ စကားတော်ကို နားထောင်လော့။ မင်းကြီးကို ရည်မှတ်၍ ထာဝရဘုရား မိန့်တော်မူသည် ကား၊ သင်သည် ထားဖဉ်အသမေခံရ။

ကဉ် -ထို-ရဲ <a href="#">H7223</a>	ကဉ် -ထို-ရှင်ဘုရင်များ <a href="#">H4428</a>	ကဉ် ကိုယ်တော်၏-ဘိုးဘေးများ <a href="#">H0001</a>	ကဉ် -နင့်-ကဲသို့-မီးရှို့ခြင်း <a href="#">H4955</a>	ကဉ် သရေ <a href="#">H4191</a>	ကဉ် -ဉ်-ငြိမ်သက်ခြင်း <a href="#">H7965</a>	5
---	--	--	--	-------------------------------------	---	---

ကဉ် ညည်းငို <a href="#">H5594</a>	ကဉ် သခင် <a href="#">H0113</a>	ကဉ် -နင့်-အိုး <a href="#">H1945</a>	ကဉ် ကိုယ်တော်-အတွက် <a href="#">H8313</a>	ကဉ် မီးရှို့ကြ <a href="#">H8313</a>	ကဉ် ထိုနည်းတူ <a href="#">H6440</a>	ကဉ် ကိုယ်တော်-ရှု <a href="#">H6440</a>	ကဉ် ဖဉ်ကြ <a href="#">H1961</a>	ကဉ် -သည် <a href="#">H1961</a>
---	--------------------------------------	--	---	--	---	---	---------------------------------------	--------------------------------------

ဝ —	:ကဉ် ယဟေဓဝါ <a href="#">H3068</a>	-ကဉ် မိန့်တော်မူချက် <a href="#">H5002</a>	ကဉ် ပဉ် <a href="#">H1696</a>	ကဉ် ငါ <a href="#">H0589</a>	ကဉ် စကား <a href="#">H1697</a>	ကဉ် အကဉ်မူကား <a href="#">H1697</a>	ကဉ် ကိုယ်တော်-အတွက် <a href="#">H1697</a>
--------	---	--	-------------------------------------	------------------------------------	--------------------------------------	---	---

ငြိမ်ဝပ်စွာသ၍ သင့်ရှုမှ စိုးစံသော ဘိုးတော်ဘေးတော်တို့အဘို့ ပဉ်သည်နည်းတူ၊ သင့် အဘို့ နံ့သာပေါင်းကို မီးရှို့လျက်၊ ဩ သခင်ဟူ၍ ငိုကြွေး မဉ်တမ်းကဉ်မိမည်။ ငါပဉ်ထားပီပြု ထာဝရဘုရား မိန့်တော်မူ၏။

-ကဉ် အလုံးစုံ <a href="#">H3605</a>	ကဉ် -ကို <a href="#">H0853</a>	ကဉ် ယုဒ <a href="#">H3063</a>	ကဉ် ရှင်ဘုရင် <a href="#">H4428</a>	ကဉ် ဇိဒကိယ <a href="#">H6667</a>	-ကဉ် -သို့ <a href="#">H0413</a>	ကဉ် -ထို-ပရဓာဏ <a href="#">H5030</a>	ကဉ် ယရေမိ <a href="#">H3414</a>	ကဉ် -နင့်-ပဉ် <a href="#">H1696</a>	6
---	--------------------------------------	-------------------------------------	---	--	--	--	---------------------------------------	---	---

:ကဉ် -ဉ်-ယရေရှလင် <a href="#">H3389</a>	ကဉ် ဤ <a href="#">H0428</a>	ကဉ် -ထို-စကားများ <a href="#">H1697</a>
---	-----------------------------------	---

ဗာဗုလုန် ရှင်ဘုရင်၏ ဗိုလ်ခဉ်တို့သည် ယရေ ရှလင်မို့ကိုဉ်း၊

ကဉ် မို့များ <a href="#">H3605</a>	-ကဉ် အလုံးစုံ <a href="#">H3605</a>	ကဉ် -နင့်-ကို <a href="#">H3389</a>	ကဉ် ယရေရှလင် <a href="#">H3389</a>	-ကဉ် စစ်တိုက်လျက် <a href="#">H3389</a>	ကဉ် ဗာဗုလုန် <a href="#">H0894</a>	ကဉ် ရှင်ဘုရင် <a href="#">H4428</a>	ကဉ် -နင့်-တပ်မတော် <a href="#">H2428</a>	7
--	---	---	--	---	--	---	--	---

ကဉ် ကျန်ရစ် <a href="#">H7604</a>	ကဉ် ဤသည် <a href="#">H2007</a>	ကဉ် အကဉ်မူကား <a href="#">H5825</a>	ကဉ် အဓကော <a href="#">H5825</a>	-ကဉ် -နင့်-သို့ <a href="#">H0413</a>	ကဉ် လာခိရ <a href="#">H3923</a>	-ကဉ် -သို့ <a href="#">H0413</a>	ကဉ် -ထို-ကျန်ရစ်သေးသော <a href="#">H3498</a>	ကဉ် ယုဒ <a href="#">H3063</a>
---	--------------------------------------	---	---------------------------------------	---	---------------------------------------	--	--	-------------------------------------

ခ —	:ကဉ် ခိုင်ခံ့သော <a href="#">H4013</a>	ကဉ် မို့များ <a href="#">H3063</a>	ကဉ် ယုဒ <a href="#">H3063</a>	ကဉ် -ဉ်-မို့များ <a href="#">H3063</a>
--------	--	--	-------------------------------------	--

ယုဒပဉ်၍ ခိုင်ခံ့၍ ကျန်ကဉ်းသောမို့လာခိရ မို့အဓကောမို့ဉ်းဟူသော ယုဒပဉ်၍ ကျန်ကဉ်း သော မို့ကိုဉ်း တိုက်သောအခါ၊ ပရဓာဏ ယရေမိ သည် ထိုစကားအလုံးစုံတို့ကို ယုဒရှင်ဘုရင် ဇဒေကိအား ဆင့်ဆိုလော့။

[ရဲကဲက](#) [တဲဘဲ](#) [အဲကဲ](#) [ကဲကဲ](#) [ကဲကဲ](#) [ကဲကဲ](#) [ကဲကဲ](#) [ကဲကဲ](#) [ကဲကဲ](#) [ကဲကဲ](#) 8  
 -ထို-ရှင်ဘုရင် [ချပ်ဆို](#) -နောက် [ယဟေဓဝါ](#) -မှ [ယရေမိ](#) -သို့ [ဖဖြလာ၍](#) -သည် [ထို-စကား](#)  
[H4428](#) [H3772](#) [H3068](#) [H0854](#) [H3414](#) [H0413](#) [H1961](#) [H1697](#)

[ဝဲကဲ](#) [အဲကဲ](#) [ဝဲကဲ](#) [ဝဲကဲ](#) [ဝဲကဲ](#) [ဝဲကဲ](#) [ဝဲကဲ](#) [ဝဲကဲ](#) [ဝဲကဲ](#) [ဝဲကဲ](#)  
[သူတို့-အတွက်](#) [ကပြညာ-ရန်](#) [-၌-ယရေရှလင်](#) [-သည်](#) [-ထို-လူမျိုး](#) [အလုံးစုံ](#) [-ကို](#) [ပဋိညာဉ်](#) [ဇိဒ်ကိယ](#)  
[H1992](#) [H7121](#) [H3389](#) [H0854](#) [H3605](#) [H0854](#) [H1285](#) [H6667](#)  
 : [ကဲကဲ](#)  
[လွတ်မခြောက်ခြင်း](#)  
[H1865](#)

ယရေရှလင်မျိုးအပေါင်းတို့သည် အသီး အသီးစတေးသော ယုဒညီအစ်ကိုချင်း၊

[ဝဲအဲကဲ](#) [ကဲကဲ](#) [ကဲကဲ](#) [ကဲကဲ](#) [ကဲကဲ](#) [ကဲကဲ](#) [ကဲကဲ](#) [ကဲကဲ](#) [ကဲကဲ](#) [ကဲကဲ](#) 9  
 လွတ်လပ် [-နှင့်-တမေမြ](#) [-ထို-တမေမြ](#) [သူ-ကျွန်မ](#) [-ကို](#) [-နှင့်-လူ](#) [သူ-ကျွန်](#) [-ကို](#) [လူ](#) [လွတ်-ရန်](#)  
[H2670](#) [H5680](#) [H5680](#) [H8198](#) [H0853](#) [H0376](#) [H5650](#) [H0853](#) [H0376](#) [H7971](#)

[:အဲကဲ](#) [ကဲကဲ](#) [ကဲကဲ](#) [ကဲကဲ](#) [ကဲကဲ](#) [ကဲကဲ](#) [ကဲကဲ](#) [ကဲကဲ](#) [ကဲကဲ](#) [ကဲကဲ](#)  
[လူ](#) [သူ-ညီ](#) [-၌-ယုဒ](#) [သူတို့-ကို](#) [အစခေ](#) [-ရန်-မ](#)  
[H0376](#) [H0251](#) [H3064](#) [H5647](#) [H1115](#)

အစခေရသော တမေမြကျွန်းကျွန်းယောက်ျား မိန်းမတို့ကို နောက်တဖန် မစတေးဘဲ လွတ်စေခြင်းငှါ၊ ဇေဒ်ကိယင်းကိစ္စသည် လွတ်ခြင်းတရားကို စီရင်မည်ဟု ဝန်ခံပြီးသည်နောက်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် ယရေမိသို့ရောက်လာ၏။

[တဲကဲ](#) [ကဲကဲ](#) [ကဲကဲ](#) [ကဲကဲ](#) [ကဲကဲ](#) [ကဲကဲ](#) [ကဲကဲ](#) [ကဲကဲ](#) [ကဲကဲ](#) [ကဲကဲ](#) 10  
[-၌-ပဋိညာဉ်](#) [ဝင်ကပြ](#) [-သည်](#) [-ထို-လူမျိုး](#) [-နှင့်-အလုံးစုံ](#) [-ထို-မူးမတ်များ](#) [အလုံးစုံ](#) [-နှင့်-ကပြဲကပြ](#)  
[H1285](#) [H0935](#) [H0854](#) [H3605](#) [H8269](#) [H3605](#) [H8085](#)

[ဝဲကဲ](#) [ကဲကဲ](#)  
[သူတို့-ကို](#) [အစခေ](#) [-ရန်-မ](#) [လွတ်လပ်](#) [သူ-ကျွန်မ](#) [-ကို](#) [-နှင့်-လူ](#) [သူ-ကျွန်](#) [-ကို](#) [လူ](#) [လွတ်-ရန်](#)  
[H5647](#) [H1115](#) [H2670](#) [H8198](#) [H0853](#) [H0376](#) [H5650](#) [H0853](#) [H0376](#) [H7971](#)

[:ကဲကဲ](#) [ကဲကဲ](#) [ကဲကဲ](#) [ကဲကဲ](#) [ကဲကဲ](#) [ကဲကဲ](#) [ကဲကဲ](#) [ကဲကဲ](#) [ကဲကဲ](#) [ကဲကဲ](#)  
[-နှင့်-လွတ်ကပြ](#) [-နှင့်-ကပြဲကပြ](#) [နောက်ထပ်](#)  
[H7971](#) [H8085](#) [H5750](#)

အကခြင်းမူကား၊ ဝန်ခံသောမူးမတ်၊ ဆင်းရဲ သားအပေါင်းတို့သည် အသီးအသီး စတေးသော ကျွန် ယောက်ျား မိန်းမတို့ကို နောက်တဖန် မစတေးဘဲ လွတ် မည်ဟု ကပြဲသောအခါ၊ နားထောင်၍ လွတ်လိုက်ကပြဲ။

[ကဲကဲ](#) 11  
[-သည်](#) [-ထို-ကျွန်မများ](#) [-နှင့်-ကို](#) [-ထို-ကျွန်မများ](#) [-ကို](#) [-နှင့်-ပဖြခေါ်](#) [ထိုနည်းတူ](#) [-နောက်](#) [-နှင့်-ပဖြကပြ](#)  
[H8198](#) [H0853](#) [H5650](#) [H0853](#) [H7725](#) [H7725](#)

[ဝ](#) [:ကဲကဲ](#) [ကဲကဲ](#) [ကဲကဲ](#) [ကဲကဲ](#) [ကဲကဲ](#) [ကဲကဲ](#) [ကဲကဲ](#) [ကဲကဲ](#) [ကဲကဲ](#) [ကဲကဲ](#)  
[-](#) [-နှင့်-သို့-ကျွန်မများ](#) [-သို့-ကျွန်မများ](#) [-နှင့်-နိမိနင်း](#) [-](#) [လွတ်လပ်](#) [လွတ်ခွဲ](#)  
[H8198](#) [H5650](#) [H3533](#) [H3533](#) [H2670](#) [H7971](#)

နောက်တဖန် ပဖြခင်းလဲ၍ ယခင်လွတ်ပြီးသော ကျွန်ယောက်ျား မိန်းမတို့ကို ခေါ်ပဖြ၍ အစကျွန်ခံစေ ကပြဲ။

[:ကဲကဲ](#) [ကဲကဲ](#) [ကဲကဲ](#) [ကဲကဲ](#) [ကဲကဲ](#) [ကဲကဲ](#) [ကဲကဲ](#) [ကဲကဲ](#) [ကဲကဲ](#) [ကဲကဲ](#) 12  
[-ဟု-မိန့်တော်မူသည်မှာ](#) [ယဟေဓဝါ](#) [-မှ](#) [ယရေမိ](#) [-သို့](#) [ယဟေဓဝါ](#) [နှုတ်ကပတ်တော်](#) [-နှင့်-ဖဖြလာ၍](#)  
[H0559](#) [H3068](#) [H0854](#) [H3414](#) [H0413](#) [H3068](#) [H1697](#) [H1961](#)

ထိုကခြင်း၊ ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် ယရေမိသို့ ရောက်၍၊



တဖန်ပခြင်းလဲ၍ ငါ၏နာမကို ရှုတ်ချလျက်၊ အသီးအသီး ရှင်းရှင်းလွတ်ဘူးသော ကျွန်ုပ်တို့ကား မိန်းမတို့ကို ခေါ်ပန်၍ အစကျွန်ခံစကေပြီဤကား။

အက္ခရာ ကခြညာ-ရန် <a href="#">H7121</a>	လဲ ငါ-သို့ <a href="#">H0413</a>	ထွေထွေ ကခြ <a href="#">H8085</a>	အ မ <a href="#">H3808</a>	ထွေထွေ သင်တို့ <a href="#">H3068</a>	ကံ ယဟေဓဝါ <a href="#">H3068</a>	အ မိန့်တော်မူ၍ <a href="#">H0559</a>	အ ဤသို့ <a href="#">H3541</a>	17
ထွေထွေ သင်တို့-အတွက်	ကခြညာ <a href="#">H7121</a>	ထွေထွေ ကခြညာ-ငါ <a href="#">H2009</a>	ထွေထွေ -သို့-သူ-အိမ်နီးချင်း <a href="#">H7453</a>	ထွေထွေ -နှင့်-လူ <a href="#">H0376</a>	ထွေထွေ -သို့-သူ-ညီ <a href="#">H0251</a>	ထွေထွေ လူ <a href="#">H0376</a>	ထွေထွေ လွတ်မြောက်ခြင်း <a href="#">H1865</a>	
ထွေထွေ -နှင့်-သို့ <a href="#">H0413</a>	ထွေထွေ -ထို-ကာလနာ <a href="#">H1698</a>	ထွေထွေ -သို့ <a href="#">H0413</a>	ထွေထွေ -ထို-ဓား <a href="#">H2719</a>	ထွေထွေ -သို့ <a href="#">H0413</a>	ထွေထွေ ယဟေဓဝါ <a href="#">H3068</a>	ထွေထွေ မိန့်တော်မူချက် <a href="#">H5002</a>	ထွေထွေ လွတ်မြောက်ခြင်း <a href="#">H1865</a>	
ထွေထွေ -ထို-မမြတ်မြ <a href="#">H0776</a>	ထွေထွေ နိုင်ငံများ <a href="#">H4467</a>	ထွေထွေ -သို့-အလုံးစုံ <a href="#">H3605</a>	ထွေထွေ -သို့-ထိတ်လန့်ခြင်း <a href="#">H2189</a>	ထွေထွေ — <a href="#">H2113</a>	ထွေထွေ သင်တို့ကို <a href="#">H0853</a>	ထွေထွေ -နှင့်-ငါပေး <a href="#">H5414</a>	ထွေထွေ -ထို-အငတ်ဘေး <a href="#">H7458</a>	

ထိုကခြင်း၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် အသီးအသီး ညီအစ်ကိုချင်း၊ အိမ်နီးချင်းတို့ အား လွတ်ရသောအခွင့်ကို ထင်ရှားစွာ မစီရင်၊ ငါ့စကား ကို နားမထောင်သောကခြင်း၊ ထာဝရဘုရား မိန့်တော်မူ သည်ကား၊ ငါသည် သင်တို့အဘို့၊ ထားဘေး၊ ကာလနာ ဘေး၊ မွတ်သိပ်ခြင်းဘေးတို့အား လွတ်သောအခွင့်ကို ထင်ရှားစွာ စီရင်၍၊ အတိုင်းတိုင်းအပြည့်အပြည့်တို့၌ အနာမိတ်အရက်ခံစမည်။

ထွေထွေ တည်ထောင် <a href="#">H3808</a>	ထွေထွေ မ <a href="#">H3808</a>	ထွေထွေ -သည် <a href="#">H1285</a>	ထွေထွေ ငါ၏-ပဋိညာဉ် <a href="#">H1285</a>	ထွေထွေ -ကို <a href="#">H0853</a>	ထွေထွေ -ထို-ဖတ်သန်းသူများ <a href="#">H0376</a>	ထွေထွေ -ထို-လူများ <a href="#">H0376</a>	ထွေထွေ -ကို <a href="#">H0853</a>	ထွေထွေ -နှင့်-ငါပေး <a href="#">H5414</a>	18
ထွေထွေ -သို့-နှစ်ပိုင်း <a href="#">H8147</a>	ထွေထွေ ခွဲကပြ <a href="#">H3772</a>	ထွေထွေ -သည် <a href="#">H5695</a>	ထွေထွေ -ထို-နွားသင် <a href="#">H5695</a>	ထွေထွေ ငါ-ရှု <a href="#">H6440</a>	ထွေထွေ ချုပ်ဆိုကပြ <a href="#">H3772</a>	ထွေထွေ -သည် <a href="#">H1285</a>	ထွေထွေ -ထို-ပဋိညာဉ် <a href="#">H1285</a>	ထွေထွေ စကားများ <a href="#">H1697</a>	ထွေထွေ -ကို <a href="#">H0853</a>
					ထွေထွေ : သူ၏-အပိုင်းများ <a href="#">H1335</a>	ထွေထွေ -၌-ကပြ <a href="#">H0996</a>	ထွေထွေ -နှင့်-ဖတ်သန်းကပြ		

နွားသင်ကို ထက်ခမ်းခွဲ၍၊ အလယ်သို့ ရှုတ်သွားလျက်၊ ငါ့ရှုမှတ်ပဋိညာဉ် ဝန်ခံခြင်းပဋိညာဉ် စကားအတိုင်းမကျင့်၊ ငါ၏ပဋိညာဉ်ကို ဖျက်သော သူတည်းဟူသော၊

ထွေထွေ -နှင့်-ယင်ပုရဇာဟိတ်များ <a href="#">H3548</a>	ထွေထွေ -ထို-ပဋိညာဉ်တော်ဝန်များ <a href="#">H5631</a>	ထွေထွေ ယရေရှလင် <a href="#">H3389</a>	ထွေထွေ -နှင့်-မူးမတ်များ <a href="#">H8269</a>	ထွေထွေ ယုဒ <a href="#">H3063</a>	ထွေထွေ မူးမတ်များ <a href="#">H8269</a>	19
ထွေထွေ -ထို-နွားသင် <a href="#">H5695</a>	ထွေထွေ အပိုင်းများ <a href="#">H1335</a>	ထွေထွေ -၌-ကပြ <a href="#">H0996</a>	ထွေထွေ -ထို-ဖတ်သန်းသူများ <a href="#">H0776</a>	ထွေထွေ -ထို-မမြတ်မြ <a href="#">H0776</a>	ထွေထွေ လူများ <a href="#">H3605</a>	

ယုဒမင်း၊ ယရေရှလင်မင်း၊ မူးမတ်၊ ယင်ပုရဇာ ဟိတ် အစရှိသော၊ နွားသင်ထက်ခမ်းခွဲအလယ်သို့ ရှုတ်သွားသော ပဋိညာဉ်အပြည့်အပြည့်အစုံကို၊

